

ဒေါက်တာခင်မောင်ညို ၏ အမှာစာ

စာရေးသူ၏ အမှာစာ

၁။ လွတ်လပ်တဲ့စိတ်နဲ့ လွတ်လပ်တဲ့နိုင်ငံ

၂။ ခရီးသွားခြင်း

၃။ မှန်တယ်ထင်တာတွေ မှားတဲ့အခါ

၄။ အတက် နဲ့ အဆင်း

၅။ သိမ်ငယ်စိတ်နှင့် စိတ်ဓာတ်အဆိပ်သင့် လူ့အဖွဲ့အစည်း

၆။ မိမိကိုယ်ကိုယ် နားလည်ခြင်း

၇။ မိမိကိုယ်ကိုယ် လက်ခံခြင်း

၈။ မိမိကိုယ်ကိုယ် လေးစားခြင်း

၉။ ရန်ဖြစ်ဖြစ်နေတဲ့ ကျွန်စစ်တို့ တိုင်းပြည်

၁၀။ သတ္တိရှိရဲ့လား

၁၁။ မပြီးသေးတဲ့ ဇာတ်လမ်း

၁၂။ မျိုးချစ်စိတ်

၁၃။ ရေမွှေး

၁၄။ ဘဝစစ်တုရင်

၁၅။ စိတ်ပြင်ဆရာ အလိုရှိသည်

၁၆။ ဆု

၇	၁၇။ ဖြတ်လမ်း ကြိုက်သူများ	၁၁၉
၁၀	၁၈။ လူမျိုးကြီးဝါဒ ရှက်တတ်ကြပါစေ	၁၂၇
၁၅	၁၉။ စိတ်ထားတွေပြင်ဖို့ဆိုရင်	၁၃၃
၂၀	၂၀။ လူငယ်နှင့် Game	၁၄၃
၂၅	၂၁။ စက္ကူ၊ ရွှံ့ သစ်သားနှင့် ကျောက်တုံးကလေးများ	၁၄၉
၃၃	၂၂။ အိမ်သာထဲက စာ	၁၅၅
၃၉	၂၃။ Pokemon Go နှင့် ကမ္ဘာ့မှားခြင်း	၁၆၃
၄၇	၂၄။ ဘယ်သူသိနိုင်မလဲ	၁၇၁
၅၃	၂၅။ နှစ်ဦးသန္နိဋ္ဌာန်	၁၇၉
၅၉	၂၆။ ပျော်ရွှင်မှုဆိုတာ(၁)	၁၈၅
၆၅	၂၇။ ပျော်ရွှင်မှုဆိုတာ(၂)	၁၉၁
၇၃	၂၈။ ပျော်ရွှင်မှုဆိုတာ(၃)	၁၉၇
၈၁	၂၉။ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသော စိတ်ဓာတ်များ	၂၀၃
၈၉	၃၀။ အိမ်ပြန်တဲ့ ခဏ	၂၀၉
၉၇	၃၁။ စောင့်ရှောက်ခြင်း	၂၁၅
၁၀၁	၃၂။ ဘယ်သူအပေါ် ပုံမှာတုံး	၂၂၃
၁၀၇	၃၃။ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်	၂၂၉
၁၁၃	၃၄။ ခရီး	၂၃၅